

နည်းနည်းလျပ် ဗျားဗျားရ

မာတိကာ

- နိဒါန်း

- အခန်း (၁)

Mindset ပြောင်းလဲခြင်း - အောင်မြင်သူတို့ရဲ့ အတွေးအခေါ်

- အခန်း (၂)

သင့်ရဲ့ ရွှေအိုးကို ရှာဖွေခြင်း (Finding Your Goldmine)

- အခန်း (၃)

Leverage - သင့်ရဲ့ အင်အားကို ဆတိုးပွားများခြင်း

- အခန်း (၄)

System တည်ဆောက်ခြင်းဖြင့် လွတ်မြောက်ပါ

- အခန်း (၅)

"No" ဟု ပြောဆိုခြင်း အနုပညာ (The Art of Saying "No")

- အခန်း (၆)

အတွင်းစိတ်ရဲ့ အတားအဆီးတွေကို ကျော်လွှားခြင်း

- အခန်း (၇)

အချိန်ကို စီမံတာထက် စွမ်းအင်ကို စီမံခြင်း

- အခန်း (၈)

သင်၏ SYSTEM ကို ပြန်လည်သုံးသပ်ခြင်းနှင့် မြှင့်တင်ခြင်း

- နိဂုံး